

# မာတိကာ

၁။ တရုတ်ထမင်းကြော်	၁
Chinese Fried Rice	၁
၂။ မလေးရှားထမင်းကြော်	၂
Nasi Goreng: Malay Fried Rice	၂
၃။ အိန္ဒိယထမင်းကြော်	၃
Indian Fried Rice	၃
၄။ ခရုဆီ ထမင်းကြော်	၄
Oyster Sauce Rice	၄
၅။ ကိုက်လန်နှင့် ခရုဆီကြော်	၅
Kai Lan with Oyster Sauce	၅
၆။ တရုတ်သံလွင်သီး ထမင်းကြော်	၆
Chinese Black Olive Rice	၆
၇။ ငါးခြောက် ထမင်းကြော်	၇
Fried Rice with Salted Fish	၇
၈။ အမဲသား ထမင်းကြော်	၈
Fried Rice with Beef	၈
၉။ သန်းကြွယ်သူဌေး ထမင်းကြော်	၉
Millionaire's Fried Rice	၉

၁၀။ အိန္ဒိယတိုင်း အယ်လ်မွန်စေ့ထမင်း	၁၀
Indian Almond Rice	၁၀
၁၁။ ခရမ်းချဉ်သီးထမင်း	၁၁
Tomato Rice	၁၁
၁၂။ သခွားသီးအချဉ်	၁၂
Cucumber Raita	၁၂
၁၃။ မလေးရှားထမင်းအဝါ	၁၃
Nasi Kuning: Malay Yellow Rice	၁၃
၁၄။ ပုစွန်အချဉ်ကြော်	၁၄
Udang Goreng Asam: Tamarind Prawns	၁၄
၁၅။ ဟင်းရွက်ထမင်းသုပ်	၁၅
Naii Ulam: Herb Rice Salad	၁၅
၁၆။ ပဲထမင်း	၁၆
Lentils and Rice	၁၆
၁၇။ ပိန်ညွန့်နှင့် ပုစွန်ခြောက်ထမင်း	၁၇
Yam Rice with Dried Prawns	၁၇
၁၈။ အစိမ်းရောင်ဂေါ်ဖီဟင်းချို	၁၈
Cabbage Greens Soup	၁၈
၁၉။ ပုစွန်ကောက်ညှင်းပြန်ပေါင်းကင်	၁၉
Pulot Rempah Udang: Steamed Prawn Rice Parcels	၁၉
၂၀။ ဝက်သားပြာရည်ထုပ်	၂၀
Rice Dumplings: Zhong Zhi	၂၀
၂၁။ သစ်အယ်သီးနှင့် ကြက်သားပြာရည်ထုပ်	၂၁
Chestnut and Chicken Rice Dumplings	၂၁
၂၂။ ဆယ်လ်မွန်ငါးထမင်း	၂၂
Salmon Rice: Redgerce	၂၂
၂၃။ အုန်းထမင်း	၂၃
Nasi Lemak: Fragrant Coconut Rice	၂၃

၂၄။ ပုစွန်ထမင်း	၂၄
Prawn Pilau	၂၄
၂၅။ ပင်လယ်စာထမင်း	၂၅
Mui Fun: Rice in Seafood Sauce	၂၅
၂၆။ ကြက်သားကောက်ညှင်း	၂၆
Loh Mai Kai: Glutinous Rice with Chicken	၂၆
၂၇။ ဆန်ကိတ်နှင့် သီးစုံဟင်း	၂၇
Lontong: Rice Cakes with Vegetable Curry	၂၇
၂၈။ ရိုးရာကြက်သားထမင်း	၂၈
Classic Chicken Rice	၂၈
၂၉။ မုန့်ရောင်ကြက်သားဟင်းချို	၂၉
Clear Chicken Soup	၂၉
၃၀။ မြေအိုးထမင်း	၃၀
Cantonese Claypot Rice	၃၀
၃၁။ ကြက်သားဒံပေါက်	၃၁
Chicken Biryani	၃၁
၃၂။ ဆေးဘဲဥဆန်ပြုတ်	၃၂
Century Egg Porridge	၃၂
၃၃။ ဝက်သားနှင့် ဘဲဥဆားဖိပ်ပေါင်း	၃၃
Steamed Pork with Salted Eggs	၃၃
၃၄။ ကန်စွန်းဥဆန်ပြုတ်	၃၄
Sweet Potato Rice Porridge	၃၄
၃၅။ မုန့်လာဥခြောက် ကြက်ဥအွန်မလက်ကြော်	၃၅
Dried Radish Omelet	၃၅
၃၆။ ငါးဆန်ပြုတ်	၃၆
Fish Porridge	၃၆
၃၇။ ကြက်သားဆန်ပြုတ်	၃၇
Chicken Porridge	၃၇

၃၈။ ကောက်ညှင်းငရဲရိပ်အုန်းဖို့ထပ်	၃၈
Pulot Hitam: Black Rice	၃၈
၃၉။ ကောက်ညှင်းငရဲရိပ်စား	၃၉
Pudding with Coconut Milk	၃၉
၄၀။ ကောက်ညှင်းငရဲရိပ်စား	၄၀
Pulot Hitam: Streamed	၄၀
၄၁။ ကောက်ညှင်းနှင့် သရက်သီးပုည့်	၄၁
Black Rice with Grated Coconut	၄၁
၄၂။ ကောက်ညှင်းနှင့် သရက်သီးပုည့်	၄၂
Glutinous Rice with Mango	၄၂
၄၃။ အပြာရောင်ဆန်ကိတ်	၄၃
Pulot Inti: Blue Rice Cakes	၄၃

